

မာတိကာ

စကားဦး	Prelude
ရွှပ်သွင် ပြောင်းလဲခြင်း	Metamorphosis
တံငါ	Fisherman
အင်းလေးကန်	Inle Lake
နတ်မမိဖြူ	White Mother Goddess
ကလေး၏ လောက	Kalaw's world
ကလေး ဆုတောင်း	Kalaw Prayer

ဦးလကစ

မနောလှတောင်	Peak of beautiful mind
ကလေး ဆောင်းဦးမိုး	Rain of Early Winter
ဗဟိဒ္ဓ လေ့ကျင့်ခန်း	Outdoor exercise
ကလေးပြတင်း လောကစကြို	Kalaw's Window, World's Corridor
အလွမ်းထင်းရှူး	Nostalgic Pine
ကလေး နွေဦးည	Night of Early Summer
လောကပြေးလမ်း	World's runway
ရေထွက်စမ်း	A Spring
လပြည့်ည	Full moon night
နေ့မွန်းတည့်	High noon
ရေလေး	Heavy water

နတ်မမိဖြူ

နတ်မမိဖြူ  
 တောင်တန်းရွာတွေ တစ်ခုချင်းက  
 သက်ဆင်း အလာ  
 ကျေးငှက်တွေက အသံသာ။  
 ရုမ္မာဝတီ တောင်စောင့် မိနတ်မ  
 ဆင်ဖြူသဖွယ် မိုးနှင်းတွေ ကျ၊  
 ဥမင်တရိုးမှာ  
 နတ်ပန်းတွေက မွှေးလှတာ။  
 နတ်အပေါင်းတို့ ညီညီညာညာ  
 ခြေတော်ခြွဲလို့ ကြွခဲ့ပါ။  
 မော်ပွဲသာမှာ မမုန်းမမျက်  
 ဂရုဏာနဲ့ မေတ္တာသက်လို့  
 မစပါ။

(ရိုးရာ တောင်ရိုးတေး တစ်ပုဒ်ကို မှီငြမ်းသည်)

White Mother Goddess

White mother Goddess!  
 When climbing down through  
 the mountain villages,  
 Sweet chirping of birds.  
 Oh! Guardian mother of  
 Rammawadi Mountain.  
 Rainy mists are falling  
 like the white elephants.  
 Flowers of the immortals are  
 so perfumed along the row of caves.  
 Oh! All the gods,  
 Please descend all together  
 with your sacred feet lifted.  
 Without abhorrence,  
 Only with your compassion and love,  
 Please tend our song festival.

(Adapted on a Taung-Yoe folk song)